

# လီၤခါၣ်သးကမံတံၣ်ထံၣ်လိာ်အိၣ်သကိး ဟူၣ်ဒူးစံၣ်ဒီး ယူစံၣ်ဒီး ကရၢဒု

ဟူၣ်ဒူးစံၣ်ဒီး တၢ်ကစီၣ်

ဖဲ ၁၂.၈.၂၀၁၂ နံၤ မုၢ်ယုၢ်လီၤ ၁:၃၀ တုၤ ၄:၀၀ နၣ်ရံၣ်ဆၢကတီၢ် ကညီစွံၣ်ဒါၣ်ပုၤတၢ် လီၤခါၣ်သးကမံ တံၣ်သ့ၣ်တဖၣ်ဟဲအိၣ်သကိးဝဲဒၣ် ကညီစွံၣ်ဒါၣ်ပုၤတၢ် ဟူၣ်ဒူးစံၣ်ဒီးယူစံၣ်ဒီး ကရၢဒု အကမံတံၣ်ယုၢ်က ရၢဖိသ့ၣ်တဖၣ် ဖဲ ဟူၣ်ဒူးစံၣ်ဒီးအဂ့ၢ်ဒီးတၢ်အိၣ်ဖှိၣ်တဘျီအံၤပုၤဟဲထီၣ်ဝဲဒၣ်ခဲလၢၢ် ၃၃ ဂၤန့ၣ်လီၤ.

တၢ်အိၣ်ဖှိၣ်တဘျီအံၤလီၤခါၣ်သးကမံတံၣ်သ့ၣ်တဖၣ်တဲၣ်ပၢၢ်ဝဲဒၣ်ဘၣ်ထွဲ ၂၀၁၂ နံၣ် အတၢ်ဟူးတၢ်ဂဲၤလၢ အမ့ၢ်ဝဲ-

၁. ကရၢခိၣ်ဒူးသ့ၣ်ညါဝဲဘၣ်ထွဲ ၂၀၁၂ နံၣ် ကညီစွံၣ်ဒါၣ်ပုၤတၢ် လီၤခါၣ်သး အတၢ်ဟူးတၢ်ဂဲၤဒ်အမ့ၢ်တၢ် ထံၣ်လိာ်သးဒီးကံၤပယီၤအပုၤဘၣ်မူဘၣ်ဒါလၢအဟဲဆူကီၢ်စွံၣ်ဒါၣ်သ့ၣ်တဖၣ်. တၢ်ထံၣ်လိာ်အိၣ်သကိးဝဲဒၣ် ဒီးယူရပၤကညီပံၤဘျးစဲကရၢအကမံတံၣ်သ့ၣ်တဖၣ်, ကညီစွံၣ်ဒါၣ်ပုၤတၢ် ကရၢအဒုသ့ၣ်တဖၣ်ကဘၣ်ယု တၢ်မၤစၢၤအကျိၤအကျဲၤလဲၣ်ယုၢ်ဒီးတၢ်ကဘျီန့ၢ်ကရၢဖိအလံာ်အုၣ်သးဒ်လဲၣ်အဂ့ၢ်န့ၣ်လီၤ.

၂. ကရၢခိၣ်ခံးသ့ၣ်ညါဝဲဘၣ်ထွဲတၢ်မၤသးစၢ်တၢ်ထံၣ်ဖှိၣ်အတၢ်အိၣ်သးဒီးအတၢ်မုၢ်လၢကွၢ်စိသ့ၣ်တဖၣ် ဒီး ခါဆူညါတၢ်အိၣ်သးဘၣ်ထွဲဒီးသးစၢ်တၢ်ထံၣ်ဖှိၣ်အဂ့ၢ်.

၃. ပိာ်မုၢ်ကရၢခိၣ်ဒူးသ့ၣ်ညါဝဲဘၣ်ထွဲပိာ်မုၢ်ကရၢအတၢ်ဟူးတၢ်ဂဲၤ သ့ၣ်တဖၣ်ယုၢ်ဒီးပိာ်မုၢ်ကရၢဆုၤလီၤ တၢ်မၤစၢၤစ့ဆူကီၢ်ပူၤကွီၤအဂ့ၢ်.

၄. ကူၣ်သ့ဆဲးလၢမူဒါခိၣ်ဒူးသ့ၣ်ညါဝဲဘၣ်ထွဲတၢ်သိၣ်လိကညီကျိၣ်လၢကွီၤ လၢစွံၣ်ဒါၣ်ကီၢ်ပူၤ အတၢ်ပညိၣ် ကွၢ်စိဒီးအတၢ်အိၣ်သးသ့ၣ်တဖၣ်, တၢ်တိာ်ပာ်အိၣ်ဝဲဒၣ်လၢတၢ်ကဘျီဂ့ၤထီၣ်ကၤဝဲဒၣ် ကညီ စွံၣ်ဒါၣ် အလံာ် ခိယံၤယုၢ်ဒီး တၢ်မၤလၢကပီၤပုၤလၢအဖျိထီၣ် ၉ တီၤ ဒီး တီၤထီသ့ၣ်တဖၣ်အဂ့ၢ်န့ၣ်လီၤ.

ဖဲလီၤခါၣ်သးကမံတံၣ်သ့ၣ်တဖၣ်ဒူးသ့ၣ်ညါပုၤတၢ်ဟူးတၢ်ဂဲၤတဖၣ်ဝံၤအလီၢ်ခံအဝဲသ့ၣ်တဖၣ်လိၣ်ဘၣ်ဝဲဒၣ် တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးအယိကမံတံၣ်ဒီးကရၢဖိလၢအဟဲထီၣ်တၢ်အိၣ်ဖှိၣ်တဖၣ်ပာ်ဖျါထီၣ်ဝဲဒၣ်အတၢ်ထံၣ်ဒီး တၢ်ဟ့ၣ်ကူၣ်ဒ်အမ့ၢ်ဝဲ-

- ၁. ယူစံၣ်ဒီး လိၣ်ဘၣ်ဝဲဒၣ်လၢလီၤခါၣ်သးကမံတံၣ်ကလဲၤအိၣ်သကိးအဝဲသ့ၣ်ဒီးဟ့ၣ်ဂံၢ်ဟ့ၣ်ဘါပုၤသးစၢ်.
- ၂. ခါဆူမဲၣ်ညါတၢ်ကဒူးအိၣ်ထီၣ်တၢ်ကံၤစုအတၢ်ရဲၣ်တၢ်ကျဲၤ.
- ၃. တၢ်ကဆဲးမၤဝဲဒၣ်ကညီန့ၣ်ထီၣ်သီယုၢ်ဒီးသးစၢ်တၢ်ထံၣ်ဖှိၣ်တန့ၣ်တဘျီသ့ၣ်တဖၣ်န့ၣ်လီၤ.

